

AIAကိုဘာကြောင့် ရွေးချယ်သင့်သလဲ?

- ဈေးကွက်ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကမ္ဘာပေါ်မှာအကြီးဆုံး

အသက်အာမခံကုမ္ပဏီတွေထဲကတစ်ခုဖြစ်သော

- နိုင်ငံပေါင်း ၁၈ နိုင်ငံ မှာရှိသော

- လူတစ်ဦးချင်း အာမခံပေါ်လစီ စုစုပေါင်း ၃၃ သန်း ရှိသော

- မြန်မာနိုင်ငံကိုရောက်ရှိနေတာ ၆ နှစ်ကျော် ရှိနေသော

အသက်အာမခံလုပ်ငန်းစုကြီးတစ်ခု

မြန်မာနိုင်ငံသားများပိုမိုကျန်းမာအသက်ရှည်ပြီး
ပိုမိုကောင်းမွန်သောဘဝများပိုင်ဆိုင်နိုင်စေရန်

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံကို ဘယ်သူတွေဝယ်ယူလို့ရမလဲ?

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ ထားရှိနိုင်သူများ

မိမိအသက်ကိုအာမခံထားနိုင်ပါသည်။

ဇနီး - ခင်ပွန်းအပြန်အလှန်အသက်အာမခံထားနိုင်ပါသည်။

မိဘများအနေဖြင့်သားသမီး၏အသက်ကို အာမခံထားနိုင်ပါသည်။

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ ထားရှိနိုင်သည့်အသက်အရွယ်

အသက် (၁၀)နှစ်မှ (၆၀)နှစ်အတွင်းရှိသူမည်သူမဆို ထားရှိနိုင်ပါသည်။

အသက် (၁၀)နှစ် မှ (၁၈)နှစ်အတွင်းရှိသူများသည် မိဘအုပ်ထိန်းသူများ၏

သဘောတူညီချက်ဖြင့်ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

အာမခံဝယ်ယူသူများအနေဖြင့် အာမခံသက်တမ်းကို (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ်

စသည်ဖြင့် ရွေးချယ်နိုင်ပါသည်။

အာမခံထားနိုင်သည့်ငွေပမာ

အနည်းဆုံး ကျပ် (၁၀) သိန်း မှ အများဆုံး ကျပ် သိန်း (၅၀၀) အထိအာမခံထားရှိ

နိုင်ပါသည်။

ဘာကြောင့် AIA နှစ်တိုငွေပင်ငွေရင်း အသက်အာမခံကိုရွေးချယ်သင့်သလဲ?

အကြောင်းအရာအနှစ်ချုပ်

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံသည် သင့်အနာဂတ်စိတ်ကူးအိပ်မက်များ

ဖန်တီးရာတွင် စိတ်ချသေချာရအောင်လုပ်ဆောင်ပေးပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံသည်ငွေစုဆောင်းရင်းအာမခံအကာအကွယ်ရရှိ

နိုင်ပြီး မမျှော်လင့်သောအရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ငွေကြေး

အခက်အခဲတစ်စုံတစ်ရာမတွေ့ကြုံရအောင် ကာကွယ်ပေးသော အာမခံအမျိုး

အစားဖြစ်သည်။

ဤအသက်အာမခံမှအခြေခံအားဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ - ငွေစု

ဆောင်းခြင်းအစီအစဉ်၊ အသက်အာမခံအကာအကွယ်၊ ပေးသွင်းပရီမီယံပေါ်

အတိုးရရှိနိုင်ခြင်းတို့ဖြစ်သည်။

ဘာကြောင့် AIA နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ကိုရွေးချယ်သင့်သလဲ?

AIAအနေဖြင့် Customerများ၏စိတ်နှလုံးချမ်းမြေ့ စေရေးနှင့် အကောင်း

မွန်ဆုံးသောအကျိုးခံစားခွင့် များကို ပေးအပ်နိုင်စေရေး အစဉ်အမြဲ

ကြိုးစား လျက်ရှိရာ ယခုလဲ

ကျန်းမာရေးဆိုင်ရာ အထူးခံစားခွင့်များ

ပညာရေးဆိုင်ရာအထူးခံစားခွင့်များ (ကလေးရှိသောမိသားစုများအတွက်) ကိုလဲ

ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အဓိကအာမခံအကျိုးခံစားခွင့်များ

သေဆုံးမှုအကျိုးခံစားခွင့်

ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်

နှစ်စေ့အကျိုးခံစားခွင့်

ပေါ်လစီကို စာရင်းပိတ်ခြင်း

အမ်းငွေထုတ်ယူနိုင်ခြင်း

ပေါ်လစီမှချေးငွေထုတ်ယူနိုင်ခြင်း

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားခြင်းဖြင့်ရရှိမည့်
အကျိုးကျေးဇူးများ

ချွေတာစုဆောင်းသည့်အလေ့အထကောင်းရရှိစေခြင်း။

မမျှော်လင့်သော ဖြစ်ရပ်ဆိုးများနှင့်ကြုံတွေ့ခဲ့သော် မိသားစုဝင်များအတွက်

ငွေကြေးအထောက်အပံ့ရစေခြင်း။

ပေးသွင်းရသည့်ပရီမီယံပမာဏထက်ပိုမိုသောအာမခံအကျိုးခံစားခွင့်ငွေပမာဏ
ကိုရရှိနိုင်ခြင်း။

ဝင်ငွေခွန်သက်သာခြင်း။

AIA

AIA အနှစ်ချုပ်

AIA အကြောင်း

အာရှပစိဖိတ်ဒေသတွင်း ဈေးကွက် ၁၈ ခုတွင် အသက်အာမခံလုပ်ငန်းကို

ကျွမ်းကျင်စွာ လုပ်ကိုင်သော အာရှတစ်ခွင် အကြီးဆုံး အများပိုင်

အသက်အာမခံလုပ်ငန်းစု

ကျွန်ုပ်တို့၏ရည်မှန်းချက်

ကမ္ဘာ့ အထင်ပေါ် အကျော်ကြားဆုံး အသက်အာမခံ ဝန်ဆောင်မှုပေး

နိုင်သူ ဖြစ်ရန်နှင့် အကောင်းဆုံး ဝန်ဆောင်မှုသည် ကျွန်ုပ်တို့ ဝန်ဆောင်မှု

များ ဝယ်ယူသူမှ ရယ်ယာပိုင်ရှင်များအထိ ရည်ရွယ်သည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိပ်ဆုံးမှ

ပါဝင်ရင်း လူနှင့် လူ့ဘောင်အဖွဲ့အစည်းကို အကောင်းဆုံး အကျိုးပြုသွားပါ


မည်။

AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ်
“အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော
pan-Asian အသက်အာမခံ လုပ်ငန်း အဖွဲ့အစည်း ဖြစ်သည်။ အာရှ-ပစိဖိတ်ရှိ
ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက် ရှိရာ ဟောင်ကောင်၊ ထိုင်း၊
စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဩစတေးလျ၊ အင်ဒိုနီး
ရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ
တို့တွင် အပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရိလင်္ကာတွင် ၉၇%
ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု
တို့ရှိပါသည်။

AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး
ဂျပန်နိုင်ငံမပါသော အာရှ-ပစိဖိတ် ဒေသတွင် အသက်အာမခံ လုပ်ငန်း ဈေးကွက်
ဦးဆောင်သူ အဖြစ် ရပ်တည်နေပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ
ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စုစုပေါင်းပိုင်ဆိုင်မှု
မှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီယံ ရှိသည်။

AIA သည် ရေရှည်ငွေစုခြင်းနှင့် ပြည်သူတစ်ဦးချင်းစီအတွက် လိုအပ်သည့် ကာ
ကွယ်မှုများပေးနိုင်သော အသက်အာမခံပေါ်လစီများကို ဝန်ဆောင်မှု ပေးလျက်
ရှိရာ ၎င်း၏ ဝန်ဆောင်မှုများတွင် အသက်အာမခံ၊ မတော်တဆထိခိုက်မှု
အန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်း အစီအစဉ်တို့ ပါဝင်သည်။ ထို့အပြင်
AIA အုပ်စုသည် ဝန်ထမ်းများ ၏ အကျိုးအမြတ် ခံစားခွင့်၊ ချေးငွေ
အသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ကော်ပိုရိတ် လုပ်ငန်းစုကြီး
များကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင်
အကျိုးဆောင် ကိုယ်စားလှယ် အေးဂျင့်များ၊ လုပ်ငန်းတူ လုပ်ကိုင်သည့် ပါတနာ
များနှင့် ဝန်ထမ်းများ စုပေါင်းပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက် ရှိပြီး AIA ၏
အာမခံ ပေါ်လစီကို ဝယ်ယူသုံးစွဲနေသည့် ဦးရေမှာ တစ်ဦးတစ်ယောက်ချင်းစီ
အာမခံ ပေါ်လစီပေါင်း ၃၃ သန်းကျော်နှင့် စုပေါင်းအာမခံပေါ်လစီပေါင်း ၁၆ သန်း
ကျော် ရှိသည်။

AIA Group Limited သည် ဟောင်ကောင် Stock Exchange ၏ Main Board
တွင် American Depository Receipts (Level ၁) ၏ Stock Code “၁၂၉၉”
အောက်တွင် (ticker symbol: “AAGIV”) ဖြင့် ကောင်တာဈေးကွက်တွင်
ကူးသန်းရောင်းဝယ်လျက်ရှိသည်



ပိုမိုသိရှိလိုပါကဆက်သွယ်ရန်
ပေးလိုသောမေးခွန်းများရှိပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ AIA ၏တရားဝင်ကိုယ်စားလှယ်များ
နှင့် AIA Customer Service အားဆက်သွယ်နိုင်ပါသည်။သင့်အားကူညီရန်ကျွန်ုပ်တို့ဘက်
မှအပြီတမ်းအဆင်သင့်ရှိနေပါသည်။

AIA

AIA Myanmar
22 လွှာ, ဂျန်းရှင်းစီးတီးတာဝါ,
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
Tel: (+951)4705440
အီးမေးလ်: AIAcare.MM@aia.com

Website: AIA.COM.MM

Facebook: <https://www.facebook.com/AIA.Myanmar.MM/>

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၏အဓိကအကျိုးခံစားခွင့်များ

ပေါ်လစီအကျိုးခံစားခွင့်		အကျိုးခံစားခွင့်
သေဆုံးမှုအကျိုးခံစားခွင့်	အာမခံထားသူသေဆုံးပါက သေဆုံးမှုအကျိုးခံစားခွင့်အနေဖြင့် အာမခံထားငွေကို တစ်လုံးတည်း ရရှိနိုင်ပါသည်။	✓
ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်	မတော်တဆမှု (သို့) ရောဂါကြောင့် အာမခံထားရှိသူသည် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် အာမခံထားငွေကိုတစ်လုံးတည်းရရှိနိုင်ပါသည်။	✓
ပေါ်လစီကို စာရင်းပိတ်ခြင်း	အာမခံထားသူသည် ပရီမီယံအပြည့်ပေးသွင်းပြီးနောက် ပေါ်လစီတွင်ဖော်ပြထားသော သက်တမ်းစေ့ရောက်သည့်နေ့တွင် အာမခံထားငွေကို တစ်လုံးတည်းရရှိနိုင်ပါသည်။	✓
အမ်းငွေရသင့် တန်ဖိုးထုတ်ယူနိုင်ခြင်း	ပေါ်လစီရှင်မှ အာမခံပေါ်လစီကို ပရီမီယံဆက်လက်မပေးသွင်းလိုဘဲ ရပ်တန့်လိုပါက အမ်းငွေဇယားပါနှုန်းအတိုင်းရခွင့်ရှိသည့်အမ်းငွေတန်ဖိုးကို ထုတ်ယူနိုင်ပါသည်။	✓
အာမခံပေါ်လစီမှ ငွေချေးယူနိုင်ခြင်း	ပေါ်လစီရှင်တစ်ဦးအနေဖြင့်အတည်ဖြစ်ပြီးသောပေါ်လစီတစ်စောင်မှ ချေးငွေရယူလိုပါက အမ်းငွေရသင့်တန်ဖိုး၏ ၉၀%ကို ချေးငွေအနေဖြင့်ထုတ်ယူနိုင်ပါသည်။	✓

နှစ်စဉ်ပရီမီယံပေးသွင်းခြင်းအစီအစဉ်


အာမခံထားရှိငွေကျပ် သိန်း(၁၀၀) အတွက်နှစ်စဉ်ပေးသွင်းမည့်ပရီမီယံ

၅နှစ်		၇နှစ်		၁၀နှစ်	
အသက်	Total Premium to be paid	အသက်	Total Premium to be paid	အသက်	Total Premium to be paid
၂၀	၁,၉၀၈,၀၀၀ ကျပ်	၂၀	၁,၃၀၈,၀၀၀ ကျပ်	၂၀	၈၆၄,၀၀၀ ကျပ်
၂၅	၁,၉၀၈,၀၀၀ ကျပ်	၂၅	၁,၃၀၈,၀၀၀ ကျပ်	၂၅	၈၆၄,၀၀၀ ကျပ်
၃၀	၁,၉၂၀,၀၀၀ ကျပ်	၃၀	၁,၃၀၈,၀၀၀ ကျပ်	၃၀	၈၆၄,၀၀၀ ကျပ်
၃၅	၁,၉၂၀,၀၀၀ ကျပ်	၃၅	၁,၃၂၀,၀၀၀ ကျပ်	၃၅	၈၇၆,၀၀၀ ကျပ်
၄၀	၁,၉၃၂,၀၀၀ ကျပ်	၄၀	၁,၃၂၀,၀၀၀ ကျပ်	၄၀	၈၇၆,၀၀၀ ကျပ်
၄၅	၁,၉၄၄,၀၀၀ကျပ်	၄၅	၁,၃၄၄,၀၀၀ ကျပ်	၄၅	၉၀၀,၀၀၀ ကျပ်
၅၀	၁,၉၅၆,၀၀၀ ကျပ်	၅၀	၁,၃၆၈,၀၀၀ ကျပ်	၅၀	၉၂၄,၀၀၀ ကျပ်
၅၅	၁,၉၉၂,၀၀၀ ကျပ်	၅၅	၁,၄၀၄,၀၀၀ ကျပ်	၅၅	၉၇၂,၀၀၀ ကျပ်

မှတ်ချက် ။ ။ အာမခံထားရှိသူသည် အသက်အရွယ်ပေါ်မူတည်၍ အာမခံထားရှိမည့်ပမာဏ (ကျပ် သိန်း ၁၀၀)ထက် နည်းသော ငွေပမာဏ ကိုသာ ပရီမီယံအနေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ပေါ်လစီနှစ်စေ့သောအချိန်တွင် (ကျပ် သိန်း ၁၀၀)ကို အပြည့်အဝရရှိမည် ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်

သင်နှင့်သင့်မိသားစုအတွက် ကိုယ်ကာယကျန်းမာရေးနှုတ်ကျန်းမာပျော်ရွှင်မှုသည် လွန်စွာအရေးကြီးကြောင်းနားလည်သောကြောင့် AIA ၏ ပေါ်လစီကိုင်ဆောင်ထားသူများ ကျန်းမာရေးစောင့်ရှောက်မှု ခရီးစဉ်တစ်လျှောက်လုံးအစဉ်ပြေချောမွေ့စေရန်ရည်ရွယ်၍ နိုင်ငံတကာနှင့် ပြည်တွင်းမှ ဆေးရုံကြီးများ၊ ဆေးခန်းများ၊ အားကစားရုံနှင့် ကျန်းမာရေး စောင့်ရှောက်မှုနေရာများတွင် ပုံမှန်ထက်ကောင်းမွန်သော AIA ၏ အထူးခံစားခွင့်များ ခံစားနိုင်ရန် စီစဉ်ပေးထားသည်။

ဆေးရုံများ
ပြည်တွင်း  ASIA ROYAL HOSPITAL  Mount Elizabeth  Gleneagles SINGAPORE  Bumrungrad Clinic Yangon  Bumrungrad International HOSPITAL  Parkway East Hospital
ကျန်းမာရေးစစ်ဆေးခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်းများအပေါ် AIA customer များအတွက် အထူးနှုန်းထားများ စီစဉ်ပေးထားသည်။
အားကစားနှင့် ကျန်းမာရေးစင်တာများ
 POWERHOUSE FITNESS CLUB
Membership နှင့် အခြားသောဝန်ဆောင်မှုများ အပေါ်တွင် AIA customer များအတွက် အထူးနှုန်းထားများ စီစဉ်ပေးထားသည်။

ပညာရေးအထူးအခွင့်အရေး

သင်နှင့် သင့်မိသားစုတွင် သင့်ကလေးကို အကောင်းဆုံးပညာရေးပေးနိုင်ဖို့ကြိုတင်စီစဉ်နိုင်ရန် လွန်စွာအရေးကြီးသည်ကို နားလည်ပါသည်။ AIA ၏ ပေါ်လစီကိုင်ဆောင်ထားသူများအနေဖြင့် မိမိကလေးငယ်အနာဂတ်ကိုကြိုတင်စီစဉ်ပုံဖော်သည့် ခရီးလမ်းကြောင်းတစ်လျှောက် အဆင်ပြေချောမွေ့ရန် နိုင်ငံခြားနှင့် ပြည်တွင်း တက္ကသိုလ်များနှင့် ကလေးငယ်များ ဖန်တီးနိုင်မှု စွမ်းရည်ဖြင့်တင့်ရေ အစီအစဉ်များတွင် AIA ၏ ပုံမှန်ထက်ကောင်းမွန်သော အထူး ခံစားခွင့်များ ခံစားနိုင်ရန် စီစဉ်ပေးထားသည်။

တက္ကသိုလ်များ
 STRATEGY FIRST  BIY BUSINESS INSTITUTE YANGON
ဘွဲ့ကြို၊ ဘွဲ့လွန် ဒီဂရီများ နှင့် ဒီပလိုမာများအတွက် ကျူရှင်လခများအပေါ် AIA customer များအတွက် အထူးနှုန်းထားများ စီစဉ်ပေးထားသည်။
တီထွင်ဖန်တီးနိုင်မှုလေ့ကျင့်ရေးသင်တန်းများ
 Charis BABY GIN  ME3C MUSICART ACADEMY
တီထွင်ဖန်တီးနိုင်မှုနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသင်တန်းများအပေါ် AIA customer များအတွက် အထူးနှုန်းထားများ စီစဉ်ပေးထားသည်။

စည်းကမ်းသတ်မှတ်ချက်များ

(၁)အထူးခံစားခွင့်အစီအစဉ်များသည်အာမခံပေါ်လစီစာချုပ်နှင့်တိုက်ရိုက်အကူးဝင်ခြင်းမရှိပဲ AIA Myanmar မှ AIA ပေါ်လစီကိုင်ဆောင်သူများကို သီးသန့်ပုံစံပေးထားခြင်းသာဖြစ်သည်။
(၂)အကျိုးခံစားခွင့်များသည် လုပ်ငန်းဖက်များအပေါ်မူတည်၍ ပြောင်းလဲနိုင်ပြီး အကြံပေးချက်များအရ လိုအပ်သလို ရှိမိကောင်းမွန်အောင်လုပ်ဆောင်သွားမည်။
(၃)AIA မှ ပေါ်လစီကိုင်ဆောင်သူများကို အထူးခံစားခွင့်များသုံးနိုင်သောကဒ်ပြားများထုတ်ပေးထားမည်ဖြစ်ပြီးထိုကဒ်ပြားကိုင်ဆောင်၍ Partner လုပ်ငန်းများတွင်တိုက်ရိုက်အသုံးပြုရမည်။
(၄)AIA ၏အထူးခံစားခွင့်အစီအစဉ်များကိုအသေးစိတ်သိရှိလိုပါက AIA Myanmar Website တွင်ဝင်ရောက်စုံစမ်းနိုင်သည်။

အမေးအများဆုံးမေးခွန်းနှင့်အဖြေများ

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဆိုတာ ဘာလဲ?

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဆိုသည်မှာ ငွေစုဆောင်းရင်းအာမခံအကာအကွယ်ရရှိနိုင်သည့်အာမခံအမျိုးအစားဖြစ်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံကိုဘယ်သူတွေထားရှိနိုင်မလဲ?

အသက်(၁၀)နှစ်မှ (၆၀)နှစ်အတွင်းရှိသူ မည်သူမဆိုနှစ်တိုငွေပင်ငွေရင်းအသက်အာမခံဝယ်ယူထားရှိနိုင်ပါသည်။ အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများအတွက် မိဘ (သို့) အုပ်ထိန်းသူများက ထားရှိပေးနိုင်ပါသည်။

အာမခံပေါ်လစီအကာအကွယ်ကိုအချိန်ကာလဘယ်လောက်

ကြာကြာ ရရှိမလဲ?

အာမခံပေါ်လစီထားရှိမည့်သူမှ ပေါ်လစီသက်တမ်း (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ် စသည်ဖြင့် ရွေးချယ်ထားရှိနိုင်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအတွက်ပရီမီယံကို ဘယ်လိုတွက်ချက်ပါသလဲ?

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအတွက်ပရီမီယံကို အာမခံထားရှိသူ၏အသက်၊ ပေါ်လစီသက်တမ်းနှင့် အာမခံထားရှိငွေတို့အပေါ် မူတည်၍တွက်ချက်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအတွက်ပေးသွင်းသော

ပရီမီယံကို ဝင်ငွေခွန်အတွက်သက်သာခွင့်ရရှိနိုင်ပါသလား?

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအတွက်ပေးသွင်းသောပရီမီယံကို ဝင်ငွေခွန်အတွက်သက်သာခွင့်ရရှိနိုင်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဝယ်ယူရန်အတွက်

ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသလား?

အသက်အရွယ် (သို့) အာမခံထားရှိငွေအပေါ်မူတည်၍ ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအကျိုးခံစားခွင့်ရရှိရန်အကျိုး

မဝင်သောအချက်တွေကဘာတွေလဲ?

အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်အားရခွင့်မရှိပါ။

(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊

(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲ ရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။

အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်အား ရခွင့်မရှိပါ။

(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်း၊ မိမိကိုယ်ကို သတ်သေခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသောဆေးကို ဖိုဝံခြင်း၊ ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း စသည့်အကြောင်းကိစ္စများကြောင့် ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်း။

(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲ ရောဂါကြောင့် အာမခံ စသည့် နေ့မှ တစ်နှစ်အတွင်း ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်း။ အထက်ဖော်ပြပါ ဖြစ်ရပ်နှစ်ခုလုံးအတွက် ပေးသွင်းပြီးပရီမီယံကိုသာ ပြန်လည်ထုတ်ပေးပါမည်။